



တီဘီဘီစီ ရိက္ခာခွဲတမ်းနှင့်ပတ်သက်၍ နောက်ဆုံးအခြေအနေ

သတိပြုရန်။ ။ ဒီဇင်ဘာလမှစ၍ ရိက္ခာများလျှော့ချဝေငှမှု စတင်ခဲ့ပါသည်။

ဘဏ္ဍာရေး (ဘတ်ဂျက်) အခက်အခဲကြောင့် တီဘီဘီစီအဖွဲ့အစည်းအနေဖြင့် မလွဲမရှောင်သာဘဲ ၂၀၀၇ ခုနှစ်အတွင်း စခန်းနေရာအား လုံးတွင် ထောက်ပံ့ပေးနေသည့် အစီအစဉ်များ လျှော့ချဖြတ်တောက်ခဲ့ရပါသည်။ အဖွဲ့အစည်းအတွင်းတွင်လည်း လျှော့ချမှုများပြုခဲ့ ရပါသည်။ အဓိကအကြောင်းမှာ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ ငွေလဲလှယ်နှုန်း လျော့ကျလာခြင်းနှင့် သက်ဆိုင်သည်။ ဤသို့ ထိုင်းဘတ်ငွေ လဲလှယ်နှုန်းသည် တနှစ်ပတ်လုံးနီးပါး နိမ့်ကျနေခဲ့ပြီး ဒီဇင်ဘာလတွင် နောက်ဆုံးမလွဲမရှောင်သာဘဲ တီဘီဘီစီ အနေဖြင့် ဒုက္ခသည်များ လက်ခံရရှိမည့် ရိက္ခာခွဲတမ်းများကို လျှော့ချဖြတ်တောက် ခဲ့ရတော့သည်။ ဤနည်းအားဖြင့် ဘဏ္ဍာရေး ပြဿနာဖြေရှင်းရန်လမ်းအဖြစ် နောက်ဆုံးရွေးချယ်လိုက်ရပါသည်။

စားနပ်ရိက္ခာများ လျှော့ချဖြတ်တောက်ရာတွင် ငါးပိ (ငါးပိ မထောက်ပံ့သော စခန်းများတွင် ပဲပုတ်ချပ်နှင့်ပုဇွန်ငါးပိကို ထောက်ပံ့ခဲ့ပါ သည်။) နှင့်ငရုတ်သီးများကိုသာ ဖြတ်တောက်ခဲ့ပါသည်။ ထောက်ပံ့ပစ္စည်းများတွင် အခြားအစားအသောက်မဟုတ်သည့် ပစ္စည်းများ ကို လည်းလျှော့ချခဲ့ရပြီး ဆပ်ပြာခဲနှင့် ဆပ်ပြာမှုန့်တို့ကိုလည်း ထောက်ပံ့ပေးနေမှုဆိုင်းငံ့ထားခဲ့ပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ်တွင် အ သစ်ရောက်လာသူ ဒုက္ခသည်များကိုသာ ခြင်ထောင်ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ ယခုနှစ်တွင် အိမ်ဆောက်ပစ္စည်းထောက်ပံ့မှု များလည်းလျှော့ချခဲ့ပြီးဖြစ်ပါသည်။

တီဘီဘီစီ၏လက်ရှိအခြေအနေ

၂၀၀၈ ခုနှစ်အတွက်လည်း မိမိတို့တွင် ဘဏ္ဍာရေး မပြည့်စုံမှုအပြင်အကန့်အသတ်များနှင့် ကြုံတွေ့နေရပါသည်။ သို့အတွက်ကြောင့် ယခင်ဒီဇင်ဘာလတွင် တကြိမ်လျှော့ချဖြတ်တောက်ထားသည့်အပြင်၊ ဒီဇင်ဘာလမှစတင်ပြီး ထပ်မံ၍ညှိနှိုင်းပြင်ဆင်မှုများ ပြုလုပ်ကြရဦး မည်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ဤသို့အပြောင်းအလဲအသစ်များ ပြုလုပ်ရာတွင် သင်တို့စခန်းမှရရှိသောအကြံ ပေးစာများ၏စား သောက်မှုပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

အသစ်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် မိမိတို့အဖွဲ့အစည်းအတွင်း၌လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ တီဘီဘီစီအဖွဲ့ရှိဝန် ထမ်းများအားလုံး၏ လစာနှုန်းထားများ တိုးမြှင့်ပေးခြင်းနှင့် ဝန်ထမ်းအသစ်များခန့်ခြင်းကိုလည်း ဆိုင်းငံ့ထားရပါသည်။

မူလက ပြင်ဆင်သတ်မှတ်ထားသည့်အတိုင်း ထပ်မံ ဖြစ်ပေါ်လာမည့်လျှော့ချမှုများ

စခန်းအားလုံးတွင်-

အေးရှားမစ်ကံ။ ။ ဓါတ်စုံမှုန့်ကို (၅) နှစ်နှင့်အထက်လူများအတွက် ယခုရရှိမှု၏ တဝက်သို့လျှော့ချမည်ဖြစ်သည်။
(၁ ကီလိုဂရမ်ရရှိနေရာမှ ၀.၅ ကီလိုဂရမ်သာ ရရှိတော့မည်ဖြစ်ပြီး၊ (၅) နှစ်အောက်ကလေးများ အတွက်မှာမူ မူလရရှိ နေသည့်အတိုင်း တလလျှင် ၁ ကီလိုဂရမ် ဆက်လက်ရရှိသွားမည်ဖြစ်သည်။)

သကြား။ ။ (၅) နှစ်အထက်လူများအတွက် ယခုရရှိမှု၏တဝက်သို့လျှော့ချမည်ဖြစ်သည်။ (၂၅၀ ဂရမ်ရရှိနေရာမှ ၁၂၅ ဂရမ် သာရရှိ တော့မည်ဖြစ်ပြီး၊ (၅) နှစ်အောက်ကလေးများအတွက်မှာမူလရရှိနေသည့်အတိုင်း တလလျှင် ၂၅၀ ဂရမ် ဆက်လက် ရရှိသွားမည် ဖြစ်သည်။ (ဘော်ဒါဆောင်တွင်ရှိသော ကျောင်းသားများအား အေးရှားမစ်နှင့် သကြားအတွက်လျှော့ချမှုမရှိပါ။ အဘယ်ကြောင့်ဆိုသော် လူငယ်များဖွံ့ဖြိုးမှုအတွက် အဟာရဓါတ်ပိုမိုလိုအပ်သော ကြောင့်ပင်ဖြစ်ပါသည်။)



ထို့အပြင် -

- တက်ခရိုင်နှင့် မဲစရီးယန်းမြို့ရှိ စခန်းများ၊ စခန်း-၂ (Site-2) တွင်
 - ယခင်ဒီဇင်ဘာလ မတိုင်မီက ပေးထားသည့်အတိုင်း ငါးပိကို ပြန်လည်ထောက်ပံ့ပေးသွားမည်။
- ပုဇွန်ငါးပိ အနည်းငယ်ထောက်ပံ့ပေးနေသည့်တုန့်ယန်းစခန်းတွင်
 - ပဲကို တိုး၍ထောက်ပံ့ပေးမည်ဖြစ်သည်။
- ပုဇွန်ငါးပိကို လူအများမကြိုက်ကြသည့် ထမ်ဟင်းစခန်းတွင်
 - ပုဇွန်ငါးပိကို ထောက်ပံ့ပေးမှု ရပ်ဆိုင်းမည်ဖြစ်သည်။
 - ပဲကို တိုး၍ ထောက်ပံ့ပေးမည်ဖြစ်သည်။
 - ငရုတ်သီးကို ဒီဇင်ဘာလမတိုင်မီက ရရှိသည့်အတိုင်း ပြန်လည်ဖြည့်ဆည်းထောက်ပံ့ပေးမည်ဖြစ်သည်။
- စခန်း (၁) (Site-1) တွင် ငါးပိထောက်ပံ့ပေးခြင်းမရှိပါ။ ပဲပုတ်ချပ်ကိုလည်း လူအများ ကြိုက်နှစ်သက်ခြင်းမရှိလှပါ။
 - ပဲကို တိုး၍ထောက်ပံ့ပေးမည်ဖြစ်သည်။
 - ပဲပုတ်ချပ် ထောက်ပံ့ပေးနေမှုကိုရပ်ဆိုင်းမည်ဖြစ်သည်။
 - ငရုတ်သီးကို ဒီဇင်ဘာလမတိုင်မီက ရရှိသည့်အတိုင်း ပြန်လည်ဖြည့်ဆည်းထောက်ပံ့ပေးမည်ဖြစ်သည်။

တီဘီဘီအိအဖွဲ့အနေဖြင့် မိမိဘာသာ ငရုတ်သီးစိုက်ပျိုးစားသောက်လိုသူမိသားစုများသို့ ငရုတ်မျိုးစေ့များ ဝေငှပေးသွားမည် ဖြစ်သည်။

စခန်းများအလိုက် ဖြစ်လာမည့် လစဉ် ရိက္ခာခွဲတမ်း စံနှုန်းသစ် (လူကြီး-ကလေး)

စားသုံးကုန်	စခန်း-၁	စခန်း-၂	မဲလအုန်း	မဲရမတ်လောင်	မဲလ	အုန်းဖျံ	နို့ဖိုး	တုန့်ယန်	ထမ်ဟင်
ဆန်	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို	၁၅/၇.၅ ကီလို
ဆား	၅၀၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်	၃၃၀ ဂရမ်
ငါးပိ	-	၇၅၀ ဂရမ်	၇၅၀ ဂရမ်	၇၅၀ ဂရမ်	၇၅၀ ဂရမ်	၇၅၀ ဂရမ်	၇၅၀ ဂရမ်	၅၀၀ ဂရမ်	-
ငရုတ်သီး	၁၂၅ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၄၀ ဂရမ်	၁၂၅ ဂရမ်
ဆီ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ	၁/၀.၅ လီတာ
ပဲ	၁.၂/ ၀.၆ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅ ကီလို	၁/ ၀.၅၅ ကီလို	၁.၂/ ၀.၆ ကီလို
အေးရှား မစ်ကံ	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို	၀.၅/ ၁.၀ ကီလို
သကြား	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်	၁၂၅/ ၂၅၀ ဂရမ်



သင့်မှာဘာမေးခွန်းတွေများရှိနိုင်မလဲ။

တီဘီဘီအဖွဲ့အနေဖြင့် မည်သည့်အတွက်ကြောင့် ငှုတ်သီးကို ဖြတ်တောက်ရပါသနည်း။ ငှုတ်သီးသည် မိမိတို့နေ့စဉ်စားသုံးမှုအတွက်မရှိမဖြစ် လိုအပ်သောအရာဖြစ်ပါသည်။

- ငှုတ်သီး လစဉ်လိုအပ်ပမာဏသည် သင့်တော်သည့်အရည်အသွေးနှင့်ဈေးနှုန်းရရှိအောင် ရှာဝယ်ရသည်မှာ အလွန်ခက်ခဲမှုများရှိပါသည်။
- ငှုတ်သီးသည် နေ့စဉ်စားသုံးမှုအတွက် အရေးကြီးသော်လည်း အဟာရဓါတ်အတွက် အကျိုးမရှိလှပါ။ သို့အတွက်ကြောင့် ငှုတ်သီးရိက္ခာခွဲတမ်းကို တိုးပေးရန်စဉ်းစားဆုံးဖြတ်ခြင်းဖြစ်ပါသည်။
- တီဘီဘီအဖွဲ့က မိသားစုများသို့ မိမိဘာသာငှုတ်သီး စိုက်ပျိုးနိုင်ရန်အတွက် ငှုတ်မျိုးစေ့များနှင့် ပျိုးပင်ပေါက်များ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။

လူကြီးများအတွက် သကြားရရှိမှုရိက္ခာခွဲတမ်းကို တီဘီဘီဘီက ဘာကြောင့်လျှော့ချလိုက်ပါသနည်း။ သကြားသည် ဟင်းချက်ရာတွင် လူသုံးများသောအရာဖြစ်ပါသည်။

- သကြားထောက်ပံ့ပေးနေခြင်းသည် အေးရှားမစ်ကနှင့် တွဲဖက်စားသုံးရန်ပေးခြင်းဖြစ်ပါသည်။ လူကြီးများအတွက် အေးရှားမစ်က ထောက်ပံ့မှုလျှော့ချလိုက်သည့်အတွက်ကြောင့် သကြားထောက်ပံ့ပေးနေမှုကိုလည်း လျှော့ချခဲ့ခြင်းဖြစ်ပါသည်။

ရိက္ခာပြင်ဆင်သတ်မှတ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့မိသားစုဝင်များ၏ကျန်းမာရေးအဟာရဓါတ်ရရှိမှုအတွက်ထိခိုက်နိုင်ပါသလား။

- အေးရှားမစ်ကတွင် ဗီတာမင်ဓါတ်မျိုးစုံနှင့် သတ္တုဓါတ်မျိုးစုံပါဝင်သောကြောင့် သင့်ကလေးများနှင့်မိသားစုကျန်းမာရေး အတွက်အရေးကြီးပါသည်။ ကလေးများကိုလည်းသန်စွမ်းဖွံ့ဖြိုးစေပါသည်။
- (၅) နှစ်အထက်လူများကို အေးရှားမစ်ကလျှော့ချပေးခြင်းကြောင့် အရေးပါသည့် ဗီတာမင်ဓါတ်နှင့်သတ္တုဓါတ်များ ရရှိမှုလျှော့နည်းသွားမည်ဖြစ်ပြီး၊ ဖြည့်ဆည်းအစားထိုးစားသောက်နိုင်ရန်အတွက် မိသားစုများအနေဖြင့် ဟင်းသီးဟင်းရွက်များနှင့် အခြားအစားအစာများ ရှာဖွေစားသောက်ရန်လိုအပ်ပါသည်။
- တီဘီဘီအဖွဲ့နှင့် ကျန်းမာရေးဌာနများသည် နှစ်စဉ် အဟာရရရှိမှုဆိုင်ရာ စစ်တမ်းကောက်ယူ လေ့လာမှုများ ပြုခြင်းဖြင့် သင့်တို့၏မိသားစုအဟာရ ရရှိမှု၊ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်လေ့လာနေမည်ဖြစ်ပါသည်။ သို့သော်လည်း အရေးကြီးသည်မှာ မိသားစုအတွင်းရှိကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များက အေးရှားမစ်ကကိုပို၍စားသုံးသင့်ပါသည်။ သို့မှသာ ကလေးများသန်မာထွားကျိုင်းမည်ဖြစ်ပါသည်။

တီဘီဘီအဖွဲ့က မည်သည့်အတွက်ကြောင့် ဆပ်ပြာကိုလည်း ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ရပါသနည်း။ လူထုအများစုက ဆပ်ပြာဝယ်သုံးရန် အခက်အခဲရှိပါသည်။

- ဆပ်ပြာသည် မကြာသေးခင်ကမှ နယ်စပ်တလျှောက်လုံးရှိ စခန်းများသို့ မိမိတို့ထောက်ပံ့ပေးနေသည့် ပစ္စည်းများတွင်ထည့်သွင်းထောက်ပံ့ခဲ့သည့် ပစ္စည်းတစ်ခုဖြစ်ပါသည်။ အခြားအဖွဲ့အစည်းများကလည်း ဆပ်ပြာကိုထောက်ပံ့ပေးနိုင်ကြပါသည်။ သို့သော်လည်း စခန်းတိုင်းတွင် ယခုအခါ တပြေးညီထောက်ပံ့ပေးနေခြင်းမရှိသေးပါ။ ဆပ်ပြာထောက်ပံ့ပေးပါက အခြားရွေးချယ်ရမည့် နည်းလမ်းမှာ စားနပ်ရိက္ခာကိုပိုမို လျှော့ချရမည့်အရေးဖြစ်နေပါသည်။

စခန်းများအတွင်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှုများပါသည်။ မည်သည့်အတွက်ကြောင့် တီဘီဘီအဖွဲ့က ၂၀၀၈ ခုနှစ်တွင် ခြင်ထောင်ထောက်ပံ့ပေးနေမှု ရပ်ဆိုင်းရန်ဆုံးဖြတ်ရပါသနည်း။

- စခန်းတွင်းရှိလူတိုင်းအားလုံးနီးပါးတွင် ခြင်ထောင်ရှိနေကြပါသည်။ ယခုဖြန့်ဝေမှုရပ်ဆိုင်းလိုက်ခြင်းမှာ ၂၀၀၈ ခုနှစ်အတွက်သာဖြစ်ပြီး၊ အကယ်၍ သင်တို့၏ခြင်ထောင်စုတ်ပြုပါက ပြန်လည်ချုပ်လုပ်ပြင်ဆင်ပြီး သုံးနိုင်ပါသေးသည်။ နောက်ထပ်ရောက်ရှိလာသည့် ဒုက္ခသည်များအတွက်သာ ခြင်ထောင်ရရှိကြမည်ဖြစ်ပါသည်။
- “အပ်နဲ့ထွင်းရမဲ့ကိစ္စ ပစ်ထားပါက နောင်တွင်ပေါက်ဆိန်နဲ့ထွင်းရမဲ့ကိစ္စဖြစ်သွားမည်။”

အကယ်၍ အပြောင်းအလဲများနှင့်ပတ်သက်ပြီး (သို့မဟုတ်) တီဘီဘီအဖွဲ့၏အကြောင်းများတို့ကို ပိုမိုသိရှိလိုပါက မိမိတို့ထံဆက်သွယ်ပါရန်မေတ္တာရပ်ခံပါသည်။